



ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး

ဗဟိုဌာနချုပ်

ကော်သူးလေ

www.knuhq.org

ရက်စွဲ - ၂၁ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ ပေးပို့သော သဝဏ်လွှာ

ယနေ့ စက်တင်ဘာလ (၂၁) ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါသည်။ ယခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အဓိကအချက်ဖြစ်သည့် “ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မျိုးစေ့ချမွေးမြူကြ” ဆိုသည့်အတိုင်း ဖိနှိပ်ညှဉ်းပန်းမှုများ၊ ကန့်သတ်ချုပ်ခြယ် ပိတ်ပင်တားမြစ်မှုများ၊ ပျက်စီးပြုလဲနေသည့် မျှော်လင့်ချက်မဲ့ဘဝများကို တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဘဝမျှော်လင့်ချက်များ ဖြင့် အစားထိုး တည်ဆောက် သွားကြရန် ဖြစ်ပါသည်။ ဤကဲ့သို့ ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှ ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်းပြီး ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက်ရန် အတွက်ကို မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ ကြိုဆိုထောက်ခံပါသည်။

ယနေ့ မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် နှိပ်စက်ညှဉ်းပန်းမှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများကို အားပေးအားမြှောက်ပြုသည့် အတွေးအခေါ်များ၊ သင်ကြားလေ့ကျင့်ပေးမှုများ၊ ထုံးတမ်းစလေ့များ၊ ဖွဲ့စည်းတည်ဆောက်မှု စနစ်များနှင့် ယဉ်ကျေးမှုများကို ပြုပြင်ပြောင်းလဲရန် မရှိမဖြစ် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးကို ရယူလိုသည့် စိတ်ဆန္ဒတစ်ခုတည်းဖြင့် ငြိမ်းချမ်းရေးကို ရယူတည်ဆောက်ခြင်းသည်လည်း မှန်ကန်သင့်မြတ်ခြင်း မရှိသကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကမ္ဘာ့လူသားများအား အကာအကွယ် ပေးခြင်းအပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် အပြုသဘောဆောင်သည့် ရေရှည်

တည်တံ့သော ငြိမ်းချမ်းရေးကို ရှေ့ရှုတည်ဆောက်မှသာလျှင် အများအတွက် မျှော်လင့်ခြင်းကို ဆောင်ကြဉ်း ပေးနိုင်မည် ဖြစ်သည်။

ယနေ့ မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်သည် နိုင်ငံတော်အာဏာကို အတင်း အဓမ္မ အင်အားသုံး လုယူသိမ်းပိုက်ခဲ့ပြီး ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြခဲ့ကြသော ပြည်သူများကို ပစ်ခတ် သတ်ဖြတ်လျက် ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ရိုက်ချိုးပစ်သည်။ ပြည်သူ၏ဆန္ဒကို လျစ်လျူရှုလျက် နိုင်ငံသားများ၏ ဘဝကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် စွမ်းဆောင်ပေးနိုင်သည့် အစွမ်းအစ နှင့် စိတ်စေတနာမရှိသည့် စစ်အာဏာရှင်များကြောင့် ယနေ့ မိမိတို့နိုင်ငံသည် ဘေးဒုက္ခပေါင်းစုံကို ပြည်သူများမှ အချည်းနှီးခါးစည်းခံစားရလျက်ရှိပါသည်။ စစ်အာဏာရှင်များ၏ အရပ်သားများကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမီးရှို့ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအကျဉ်းချမှုများသည် အာဏာရှင်နှင့် လက်အောက်ငယ်သား များ ကောင်းစားရေး နှင့် အာဏာတည်မြဲရေးအတွက်သာ ဦးစားပေး ဆောင်ရွက် နေသည်ကို ဖော်ပြနေသည်။ ယနေ့အချိန်တွင် ရေကြီးမှု၊ မြေပြိုမှု၊ လေပြင်းမုန်တိုင်းတိုက်ခိုက်မှု စသည့် သဘာဝဘေးအန္တရာယ်များ ကိုလည်း မကြိုစဖူး တွေ့ကြုံခံစားနေရပြီး ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ဆုံးရှုံးပျက်စီး နေရ၍ ဝမ်းနည်းပူဆွေး နေရသကဲ့သို့ စစ်အာဏာရှင်တို့၏ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှု များကြောင့်လည်း စိတ်နှလုံး ပူဆွေး သောကရောက်နေရပါသည်။ ဤကဲ့သို့ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှု အောက်တွင် ပြည်သူတို့သည် အကြောက် တရားများဖြင့် နေထိုင်ရလျက် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှု များကြောင့် ပိုမိုကျပ်တည်းကာ ဘဝ မျှော်လင့် ချက်များလည်း ပျောက်ဆုံး နေရပါသည်။ ထို့ကြောင့် ကျင်းပ လျက်ရှိသည့် (၇၉) ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စုရုံးရောက်ရှိနေသည့် ကမ္ဘာ ခေါင်းဆောင်များမှ မြန်မာပြည်သူများ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်၍ ငြိမ်းချမ်းစွာဖြင့် လူ့အခွင့်အရေး နှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် ရပ်တည် နေထိုင်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်သည့် သဘောထား ဆုံးဖြတ်ချက်များ ကြေညာ ချမှတ်နိုင်ရန်အတွက် တိုက်တွန်းပါသည်။

မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် တန်းတူအခွင့် အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစနစ်တို့ကို ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ဖြင့် တည်ဆောက်သွားနိုင်ရန်အတွက် ရပ်တည် ဆောင်ရွက်နေပြီး ပြည်သူလူထုအတွက် ရသင့်ရထိုက်သောအခွင့်အရေးများ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးမူဝါဒလမ်းစဉ်အတိုင်း ရည်မှန်းချက် ပန်းတိုင်သို့ ပြီးမြောက်အောင်မြင် ရောက်ရှိ သည်အထိ ကြိုးပမ်းအားထုတ်သွားပါမည်။ ထို့အတူ နောင်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် စစ်အာဏာရှင် များကဲ့သို့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ကွဲပြားမှုများကို အသုံးချပြီး မုန်းတီးဆန့်ကျင်သတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းများကို လုံးဝကျင့်သုံးသွားမည် မဟုတ်ပဲ ငြိမ်းချမ်းရေးယဉ်ကျေးမှုများကို အောက်ခြေ မှ စ၍ တည်ဆောက်ချမှတ်ကျင့်သုံးကာ တရားမျှတမှု၊

တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန်အတွက် သန္နိဋ္ဌာန်ချ ဆောင်ရွက် အကောင်အထည်ဖော်နေသည့်အားလျော်စွာ ကမ္ဘာ့ လူသားများ၏ အသက်၊ အိုးအိမ်စည်းစိမ်၊ ရှင်သန်မှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လုံခြုံမှုအတွက် ကြိုးပမ်း အားထုတ်နေသည့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကိုမဆို လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်သူတစ်ရပ်လုံးမှ အကြောက်တရားများ၊ ပူဆွေးသောကများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ မတရား ဖမ်းဆီး နှိပ်စက် အကျဉ်းချခံထားရမှုများ၊ အသက် အိုးအိမ် စည်းစိမ်နှင့် ရပ်ရွာများ ဖျက်ဆီးခံနေရခြင်းမှ အမြန်ဆုံး လွတ်မြောက်လျက် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုတွင် ပါဝင်ကာ ငြိမ်းချမ်း ရေးယဉ်ကျေးမှုများကို မျိုးစေ့ချတည်ဆောက်၍ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ပြည်သူများမှ အချုပ်အခြာ အာဏာပိုင်မှု၊ နိုင်ငံသား အခွင့်အရေးများ အပြည့်အဝရရှိလျက် ဘဝမျှော်လင့်ချက်များ ပြည့်ဝလျက် မိသားစု များ ဘေးကင်း စိတ်ချမ်းသာစွာ အသက်ရှင် နေထိုင်နိုင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး
ဗဟိုဌာနချုပ်



Karen National Union
Supreme Headquarters
Kawthoolei
www.knuhq.org

Date: 21 September, 2024

Karen National Union's facilitation letter to International Day of Peace

Today, September 21, marks the International Day of Peace, as designated by the United Nations. For this year, with the United Nations' main theme being "Cultivate the culture of peace," the focus is on replacing oppression and torture, restrictions and injustice, and shattered, hopeless lives with justice, equality and the hope of a brighter future. This year, the KNU-Karen National Union embraces and supports the promotion of a culture of peace, aligning with the goals set forth by the International Day of Peace.

Torture, as well as ideologies that incite terrorist killings, indoctrination, and harmful practices both globally and within our own country, must be reformed. It is essential to transform the systems and structures that perpetuate such violence. Pursuing peace with the sole intention of achieving peace is insufficient. To truly protect people and build lasting peace, we must implement practical measures. Only through these actions can we foster hope for a future founded on positive, sustainable peace.

On February 1, 2021, in our country, the Burmese military seized state power by force, shattering hopes for peace as they shot and killed peaceful protesters. Disregarding the will of the people, the military dictators—lacking both the ability and the intention to improve citizens' lives—have plunged our country into a state of widespread suffering and hardship. The military regime's targeted bombing attacks on civilians, use of heavy weapons, mass killings through raids, and arbitrary arrests and imprisonment highlight that the dictator and his subordinates prioritize maintaining their power and self-interest, with no regard for the people's well-being. Today, the public is facing unprecedented natural disasters such as floods,

landslides, and wind storms, which are causing the destruction of lives and property. Adding to their grief is the forced recruitment of soldiers by the military junta. Under the oppression of military regime, the people are forced to live in fear. Coupled with rising prices, their lives have become increasingly difficult, leading to a loss of hope for a better future. Therefore, at the 79th UN General Assembly currently taking place, we are urging world leaders and the international community to make a decisive statement in support of empowering the people of Burma to free themselves from military dictatorship and to live peacefully, in accordance with human rights and full human dignity. The political objectives of the KNU-Karen National Union encompass the pursuit of equal rights, self-determination, human rights, and democratic principles. These goals drive our commitment to building a Federal Democratic Union through a bottom-up approach to federalism, focusing on strengthening the states as a foundation for fortifying the Federal Union. We will continue to work tirelessly to achieve our goals, ensuring that the rights that people deserved, equality, self-determination, and federal democracy establishment principle are upheld for all people. We will not exploit religious, ethnic, or political differences to incite hatred and violence like military dictators do. Instead, we are committed to building a culture of peace from the ground up, as we strive to create a federal democratic union that values justice, equality, human rights, and human dignity. We will collaborate with anyone and any organization dedicated to protecting the lives, property, livelihoods, and safety of people around the world.

Let us work together to free all people from fear, grief, sadness, and the destruction of life and property. We must actively participate in the creation of a future federal democratic union and foster a culture of peace. We pray that everyone will experience justice, equality, the sovereignty of the people, and full civil rights, allowing them to have hope for the future and to live safely and happily with their families.

**Central Standing Committee
Karen National Union
Supreme Headquarters**